

၂၁၀ကို ပြောင်းလဲစေသော အတွေးအခေါ်များ

ငှက်တွေပျံရင်းသေသလို လူတွေကြံရင်းသေသည်ဟု အဆိုရှိသည်။ အသက်ရှင်နေသမျှကာလပတ်လုံး ကြံစည်တွေးတော နေရမည်ပေါ့။ ထိုသို့ ကြံစည်စဉ်းစား တွေးတောနေမှသာ ပိုမိုကောင်းမွန်သော အကြံဉာဏ် စိတ်ကူး စိတ်သန်းတွေရမည်။ ထိုအကြံဉာဏ် စိတ်ကူးစိတ်သန်းတွေကို အကောင် အထည်ဖော်လုပ်ဆောင်သည့်အခါတွင် မိမိကိုယ်ကျိုးအတွက်ပဲ မြစ်မြစ်၊ အ များသူငါအတွက်ပဲ မြစ်မြစ် အကျိုးကျေးဇူးကြီးမားသည့် ရလဒ်ကောင်းတွေ ပေါ်ထွက်လာနိုင်သည်။

အတွေးအခေါ်ကောင်းတွေကို လူကြီးသူမ စကားတွေ ကိုယ်တွေ့ မြစ်ရပ်တွေ၊ ပုံပြင်၊ ရာဇဝင်တွေ၊ သမိုင်းတွေ၊ အဆိုအမိန့်တွေ စသည်ဖြင့် နေရာပေါင်းစုံမှ ရနိုင်သည်။ တစ်ဖွဲ့တွေးစရာတွေက တွေးနေဖို့သာဖြစ်သည်။ တွေးစရာထဲတွင် အမြေအတိအကျမပါ။ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ဆက်တွေးလို့ရသည်။ များများတွေးလေ မတူသော အတွေးတွေရနိုင်လေလေ၊ မတူသောအတွေး တွေးနိုင်သူတွေကို နားလည်စာနာ သဘောပေါက်လေလေ ပင်ဖြစ်သည်။ ထိုသို့သော တွေးမိသမျှများထဲမှ စာရေးသူ တွေးမိသည်များကို ရေးသားထားပါသည်။ စာရေးသူတွေးမိသလို မတွေးမိဘဲ အခြားတစ်ဖွဲ့မှ တွေးမိမြင်မိသည် ဆိုလျှင်လည်း အတိုင်းထက်အလွန် သိပ်ကောင်းသည့် ကိစ္စပင်ဖြစ်ပါသည်။ အမြင်အဖို့ဖို့နှင့်ကြည့်မှ အဖို့ဖို့မြင်မည် ဖြစ်သည်။ အမြင်မတူတာက ပြဿနာမဟုတ်။ တွေးတတ်၊ တောတတ်၊ ဆင်ခြင်စဉ်းစား တတ်ဖို့ကသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် စာဖတ်သူတို့ အတွက် တွေးစရာ ကောင်းသော အကြောင်းအရာများကို ထပ်ဆင့်တွေးတောနိုင်စေဖို့ ဖတ်ထား မှတ်ထားသမျှသည် တွေးထားမိသည် အတွေးများကို **“အဝကိုပြောင်းလဲစေ**

သောအတွေးအခေါ်များ” အဖြစ် ဖောက်သည်ချပါရစေ၊ မှတ်ထားမိသ လောက် မူရင်းစာတိုက်၊ မြစ်စဉ်များကို ညွှန်းဆို ဖော်ပြပေးပါမည်။ တစ်ဖွဲ့မှာ ဘယ်နေရာက မှတ်သားထားမှန်း မသိဖြစ်နေတာတွေလည်းရှိသည်။ ထိုအခါ ဖို့ဖွဲ့တွင် ဘယ်ကသိရသည်ဟု မဖော်ပြမီ သည်များရှိပါက နားလည် ပေးစေလို ပါသည်။

စာဖတ်သူများ များများဖတ်၊ များများတွေးရင်း တဝအတွက် ကောင်း မြတ်သော ပြောင်းလဲခြင်းများကို ဆောင်ကြဉ်းနိုင်မည့် လုပ်ရပ်ကောင်း များကို လုပ်ဆောင်နိုင်ကြပါစေဟု ဆုတောင်းအပ်ပါသည်။

